



အရှင်သီရိနွာဘိဝံသ (ယောဆရာတော်)  
တိပိဋကဓရ၊ မေတ္တာဏှာဂါရိက



## မွေဒါနအလှူရှင်များ



၁။ ဦးသန်းဆက်ဝင်း + ဒေါ်စိန်အေး၊

သား - မောင်သန်းထိုက်ဝင်း

ရွှေတောင်ကြားဂိုပံသာ၊ ဗဟန်း၊ ရန်ကုန်မြို့၊

၂။ ဒေါက်တာကျော်ခိုင် + ဒေါ်စိန်ထွေး၊

သား - မောင်သက်တင်စိုး၊ မောင်ဇော်ဝင်းမောင်

ပြည်လမ်း၊ ရန်ကုန်မြို့၊

ဘုပ်ရေ (၁၀၀၀၀)





တိပိဋကယောဆရာတော်  
၏  
“ နှလုံးသားဝယ် ဘုရားတည် ”



တိပိဋက ဓမ္မလင်္ကာဆောင် (၁၄)

နဝမအကြိမ် ဓမ္မဒါန  
အုပ်ရေ (၁၀၀၀၀)

သာသနာ  
၂၅၅၆

ကောဇာ  
၁၃၇၄ ခုနှစ်၊ ကဆုန်လ

၁၇၈  
၂၀၁၂ ခုနှစ်၊ မေလ

[ ဘုရား၏ဂုဏ်၊ စိတ်ဝယ်ထုံထား၊ နှလုံးသား၊ ဘုရားတည်ပါ၏ ]

## ပုံနှိပ်မှတ်တမ်း

- |                             |  |
|-----------------------------|--|
| စာမူခွင့်ပြုချက်အမှတ်       | - ၃၂၀၅၀၂၀၅၁၀   |
| မျက်နှာစုံခွင့်ပြုချက်အမှတ် | - ၃၂၀၄၄၅၀၅၁၀   |
| ပုံနှိပ်သူ                  | - ဒေါ်ခင်အေးမော် (၀၆၀၂၄)<br>ဂုဏ်သီရိပုံနှိပ်တိုက်<br>၇၈၊ ပတ္တမြားလမ်းသွယ် (၁)၊<br>ရတနာအိမ်ရာ၊<br>သာကေတမြို့နယ်၊<br>ရန်ကုန်မြို့။ |
| ထုတ်ဝေသူ                    | - ဦးကျော်ဟင်း<br>ယုံကြည်ချက်စာပေ<br>ရန်ကုန်မြို့။  |
| တန်ဖိုး                     | - ဓမ္မဒါန  |
| အုပ်စု                      | - ၁၀၀၀၀  |
| အကြိမ်                      | - နဝမအကြိမ်  |

# မာတိကာ



၁။ နှလုံးသားဝယ် ဘုရားတည်	၂
၂။ အသိမှန်ကန် မောင်ဖိုးဉာဏ်	၂၂
၃။ အေးမြရွှင်ပြုံး လူ့နှလုံး	၂၇
၄။ အသိလက်ဦး စွမ်းရည်ထူး၊ ဘီလူးကပင် လေးစားရ	၃၁
၅။ တရားမြင်မှ ဗုဒ္ဓ သံဃာမြင်နိုင်ပါ	၄၇
၆။ နှလုံးသားဝယ် ဘုရားတည်၊ ၄-သွယ် အကျိုးရ	၇၂

၇။ အသိဉာဏ်မြင့် လုပ်ပိုင်ခွင့်၊ လမ်းပွင့်ထူးခြားလာ	၇၈
၈။ အပူကင်းဝေး အအေးခါတ်ထုံ စွမ်းအားစုံ	၈၄
၉။ တရားတန်ခိုး စွမ်းအားတိုးက အောင်မြင်ရ	၉၉
၁၀။ ထည့်ဝါလှပ အေးချမ်းရ	၁၀၇
၁၁။ ခါတ်လုံးပေးရမယ်	၁၁၄
၁၂။ ဗေဒင်ကော ဟောသလား	၁၁၇
၁၃။ ယတြာကော ချေသလား	၁၁၉



တိပိဋကယောဆရာတော် ၏  
နှလုံးသားဝယ် ဘုရားတည်

တိပိဋက ဓမ္မလက်ဆောင် (၁၄)



နမော ပုဒ္ဓဿ

“တရားလုံးစုံ၊ အကုန်သိမြင်၊ ဘုရားရှင်ဂုဏ်၊  
စိတ်ဝယ်ထုံထား၊ နှလုံးသား၊ ဘုရားတည်ပါ၏”



## ၁။ နှလုံးသားဝယ် ဘုရားတည်

❧ -လူနှလုံးသား၊ ဘုရားမတည်(တယ်)၊  
စိတ်ရှုပ်ဖွယ်၊ တကယ်ပူလှ၏။

❧ နှလုံးသားဝယ်၊ ဘုရားတည်(တယ်)ငြား၊  
လူ့စွမ်းအား၊ ထူးခြားမြင့်တက်၏။

တစ်ခါတုန်းက ရွာတစ်ရွာမှာ “ဖိုးထိန်”  
ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ “ဘုရားတည်  
ရန်”ဆိုတဲ့ အတိတ်နဲ့ ထီထိုးသတဲ့။ ထီဖွင့်

တော့ တစ်သိန်းဆုပေါက်တယ်။ သူ့ရည်ရွယ်ချက်ရှိတဲ့အတိုင်း ဘုရားတည်ဖို့စီစဉ်တယ်။ မြေတစ်နေရာ ငါးသောင်းပေးဝယ်လိုက်တယ်။ ကျန်ငါးသောင်းနဲ့မတည်ပြီး ဘုရားတည်မယ်ပေါ့။

မြေဝယ်ပြီးတာနဲ့ လူရှုပ် ၁-ယောက်က “ဒီမြေနေရာ သူပိုင်ပါတယ်” ဆိုပြီး အမှုလာလုပ်တယ်။ ဖိုးထိန် ၁-ယောက် အလုပ်တွေ ရှုပ်သွားတယ်။ မခံချင်စိတ်နဲ့ ဖြစ်ချင်ရာဖြစ် ဆိုပြီး အမှုရင်ဆိုင်လိုက်ရတာ ဘုရားတည်ဖို့ ထားတဲ့ငွေငါးသောင်း အကုန်ပြုတ်ပဲ။ ဒါတင်မကဘူး။ နောက်ထပ် လက်ထဲမှာရှိတဲ့ ငွေငါးသောင်းလောက်လဲ ကုန်သွားပြန်တယ်။ ဖိုး

ထိန် ၁-ယောက် စိတ်ဓါတ်ကျလိုက်တာ၊ စိတ်  
 ညစ်လိုက်တာ။ “ဘုရားတည်ဖို့ထီထိုးတာ  
 ထီလဲပေါက်ရက်သားနဲ့ ငါကြံ့စည်သလို တစ်  
 ခုမှမဖြစ်၊ အနှောင့်အယှက်တွေနဲ့သာ ရင်ဆိုင်  
 နေရတယ်၊ အမှုတွေရှုပ်၊ အလုပ်တွေရှုပ်၊  
 တယ်လဲ စိတ်ညစ်ဖို့ကောင်းပါလား” ဆိုပြီး  
 အတော်စိတ်ဆင်းရဲနေရှာသတဲ့။

တစ်နေ့တော့ ဘုန်းကြီးကျောင်းရောက်  
 သွားတယ်။ ဘုန်းတော်ကြီးက ဦးတိဿတဲ့။  
 လူဆိုတာ ကိုယ့်စိတ်ထဲရှိနေတဲ့ အလုံးအခဲ  
 တွေကို သူများရှေ့ပြောချလိုက်ရရင် ရှင်းသွား  
 သလိုဖြစ်တတ်တယ်။ ဖိုးထိန်လဲ သူ့စိတ်ထဲက  
 အလုံးအခဲတွေကို ဘုန်းကြီးရှေ့ အန်ထုတ်

တော့တာပဲ။ သူ့အကြောင်းအရာကို လျှောက်  
 ထားပြတယ်။ “ဘုန်းကြီးဘုရား၊ တပည့်တော်  
 ဘုရားတည်ဖို့ ထိထိုးတာ ထိပေါက်တယ်  
 ဘုရား၊ ဘုရားတည်မယ်လုပ်တော့ အမှုတွေ  
 ဖြစ်၊ အလုပ်တွေရှုပ်ကုန်တယ်ဘုရား၊ တပည့်  
 တော်စိတ်ကူးသလိုဖြစ်မလာတော့ စိတ်ဆင်း  
 ရဲပြီး စိတ်ဓါတ်တွေကျနေတယ်ဘုရား၊ ဘုရား  
 တည်ချင်စိတ်တောင် မရှိတော့ပါဘူးဘုရား။”

ဒီတော့ ဘုန်းကြီးဦးတိဿက “ဟဲ့--  
 ဖိုးထိန်၊ ဘာလုပ်ဖို့ ဘုရားတည်ချင်ရတာလဲ”  
 “ကုသိုလ်လိုချင်လို့ဘုရား” “ကုသိုလ်လိုချင်  
 လို့ဘုရားတည်ချင်ရင် လွယ်ပါတယ်ဖိုးထိန်  
 ရယ်၊ ဘုရားတကာယ်တည်ချင်ရင် ငွေလဲမလို

ပါဘူး၊ မြေလဲ မလိုပါဘူးကွ၊ ငွေမပါပဲ မြေမပါ  
 ပဲ ကုသိုလ်ရအောင် ဘုရားတည်လို့ရပါတယ်  
 ကွ” လို့ဆိုတော့ ဖိုးထိန်က “အား--ဘုန်းကြီး  
 ဘုရား-- ငွေမရှိပဲ မြေမရှိပဲ ဘယ်လိုလုပ်ပြီး  
 ဘုရားတည်လို့ ဖြစ်မှာလဲဘုရား၊ အမိန့်ရှိ  
 ပါဦးဘုရား”

“အော်-- မင်းမှာ နှလုံးသားမြေကြီးရှိ  
 သားပဲကွ၊ ဘယ်သွားဝယ်စရာလိုသေးလဲ၊  
 နှလုံးသားမြေကြီးကို သဒ္ဓါ ပညာ သတိနဲ့  
 ချက်ချင်း ရှင်းလိုက်စမ်းပါ၊ ဘာမှမခက်ဘူး၊  
 လွယ်လွယ်လေးရယ်၊ မင်း နမောတဿဆို  
 တတ်တယ်နော်” “ဆိုတတ်ပါတယ်ဘုရား၊  
 တပည့်တော် ငယ်ငယ်ကလေးကစ ရနေ

တာပဲ”

“အေး--ဒီလိုဆိုရင် ပါးစပ်ထဲတင် ပြန် ထွက်သွားမယ်၊ နမောတဿ မဖြစ်စေနဲ့ကွ၊ တကယ်သက်တော်ထင်ရှားဘုရားရဲ့ဂုဏ်တွေ ထိအာရုံပြုပြီး လေးလေးနက်နက် နှလုံးသား ထဲ ထည့်ပေးလိုက်စမ်း၊ နှလုံးသားထဲစွဲမြဲ အောင် အာရုံပြုလိုက်စမ်း၊ အဲဒါ ဘုရားတည် တာပဲကွ”

“ သရဏဂုံ ၃-ပါးကော ဆိုတတ်ရဲ့လား ဖိုးထိန်” “တပည့်တော် ငယ်ငယ်ကလေးကစ ဆိုတတ်ပါတယ်ဘုရား” “အေး---အဲဒီ သရဏဂုံလဲ ပါးစပ်ဖျားတင်ပြန်ထွက်သွားမယ်၊ သရဏဂုံ မဖြစ်စေရဘူးကွ့! သဒ္ဓါတရားနဲ့